

သွေးတိုးရောဂါ၏ဆန့်ကျင်ဘက်ဆောင်ရွက်ရန်အတွက်ဆေးကုသမှုများ



လေဖြတ်ခြင်း



နှလုံးရောဂါဖြစ်ခြင်း



မျက်စိကွယ်ခြင်း



ကျောက်ကပ်ပျက်ခြင်း

သွေးတိုးရောဂါဖြစ်လာလျှင် ဆေးဝါးများ သုံးမှန်ဖို့ပဲ။

- နောက်ဆက်တွဲရောဂါဆိုးကျိုးကို ကာကွယ်နိုင်သည်။
- ကာကွယ်နိုင်သည့် သွေးကျဆေးများသည် လူနာတစ်ဦးနှင့် တစ်ဦး အာနိသင်နှင့်ဆိုးကျိုးများ မတူတတ်သဖြင့် တစ်ဦးချင်း သက်ဆိုင်ရာ နှင့် တိုင်ပင်စမ်းသပ်ပြီးမှ ဆေးဖို့ပဲ။
- ဆေးထိရောက်မှုကိုသိရှိရန် သွေးပေါင်ချိန်ကို မှန်မှန် ချိန်ပါ။

သွေးတိုးရောဂါ

- သွေးတိုးရောဂါဆိုသည်မှာ -

သွေးပေါင်ချိန် ၁၄၀/၉၀ နှင့်အထက်ရှိပါက သွေးတိုးရောဂါဟု သတ်မှတ်သည်။

သွေးတိုးရောဂါဖြစ်ခြင်းအကြောင်းရင်းများ

- ❑ အငန်း၊ အဆီ အစားများသူ
- ❑ ဆီးချိုရောဂါရှိသူ
- ❑ အဝလွန်သူ
- ❑ မိဘမျိုးရိုးသွေးတိုးရောဂါရှိသူ
- ❑ ဆေးလိပ်သောက်သူများ
- ❑ အရက်သောက်သူများ
- ❑ ကျောက်ကပ်ရောဂါနှင့်အခြားရောဂါများ
- ❑ အချို့ပိုဝေသောဆေးဝါးများ (ဥပမာ - ပဋိသန္ဓေတားဆေး)
- ❑ ကိုယ်ဝန်ဆောင်မိခင်များ

သွေးတိုးရောဂါသိကောင်းစရာ

သင် သိသင့်သည်မှာ သွေးတိုးရောဂါ ရှိနေသည်ကို လူနာများ၏ ၄၅% က မသိကြခြင်းပင်ဖြစ်ပါသည်။

ထိုကြောင့်သွေးတိုးရောဂါရှိ/မရှိသိရှိရန် သင့်သွေးပေါင်ချိန်ကို ယနေ့ ချိန်ကြည့်ပါ။



နှလုံးသွေးကြောရောဂါထိန်းသိမ်းရေးစီမံချက်

WHO-CVD PROJECT

ကျန်းမာရေးဝန်ကြီးဌာန
ပြည်သူ့ကျန်းမာရေးဦးစီးဌာန



ကျန်းမာရေးနှင့်ညီညွတ်သော
နေထိုင်စားသောက်မှု တို့သည်
ဆေးဝါးများ အလားတူ ထိရောက်နိုင်ပါသည်။

အဝန်ဓာတ်သည် သွေးပေါင်ချိန်ကို
မြင့်စေသဖြင့် အဝန်ဓာတ်ကို ရှောင်ပါ။

သွေးတိုးရောဂါ ကာကွယ်ရန်

- ◆ အမျှင်ခဲနှင့်ဗီတာမင်များပြီး လတ်ဆတ်သော သစ်သီးဝလံ၊ဟင်းသီးဟင်းရွက်နှင့်နံစားသီးနှံ (ပြောင်း၊ လူး၊ ဆပ်) များများစားပါ။
- ◆ နို့နှင့်ဒိန်ချပ်များကို အဆီဓာတ်ထုတ်၍ အသားများကို အဆီဖယ်၍ စားပါ။
- ◆ ဤပြည့်ဝအဆီများအစား သီးနှံမှရသော မပြည့်ဝဆီနှင့် အစားထိုးပါ။
- ◆ အချိုဓါတ်ကို ရှောင်ပါ။



သွေးပေါင် မှန်မှန်ချိန်ပါ။

များများစားသင့်သောအစားအစာများ

- ပဲအမျိုးမျိုး (ကုလားပဲ)
- အစေ့အဆန် (သီဟိုဠ်စေ့)
- အဆီပေါသောငါးကို တစ်ပါတ်လျှင် အနည်းဆုံး နှစ်ကြိမ် စားသုံးပါ။



- ◆ လတ်ဆတ်သော အစားအစာများကို အများဆုံးစားသုံးပါ။
- ◆ စည်သွတ်ဘူးများ မစားမီ ဖော်ပြထားသော အဝန်ဓာတ် အပါအဝင် ဓာတ်မျိုးစုံ၏ ပမာဏကို ဖတ်ရှုလေ့လာပါ။
- ◆ အသားငါး အခြောက်များ၊ သနပ်များနှင့် စားသုံးရန် အသင့်ပြုလုပ်ထားသော အထုပ်များကို ရှောင်ကြဉ်ပါ။
- ◆ အဝန်ဓာတ်များပါသော ငါး/ပဲငံပြာရည်တို့ကို လျော့စားပါ။
- ◆ ထမင်းစားလျှင် ဆားထပ်မံထည့်ပါနှင့်။ ချက်ပြုတ်ရာတွင် အဝန်ဓာတ် လျော့ထည့်ပါ။
- ◆ ဆီကြော်မှုန့်များ၊ ပေါက်ပေါက်ဆုပ်နှင့် အစေ့အဆန်တို့ကို ဆားမဖြူးဘဲ စားသုံးပါ။
- ◆ စားသောက်ဆိုင်များမှ အစားအစာများကို ခဏခဏ မစားသင့်ပါ။

သေးလိပ်သောက်ခြင်းကို ရှောင်ပါ။

အရက်သောက်ခြင်းကိုရှောင်ပါ။

အရက်ကို တစ်နေ့လျှင် ၁-၂ ယူနစ်ထက် မပိုစေရ။ အလွန်အကျွံသောက်ခြင်းကို ရှောင်ကြဉ်ပါ။

ပုံမှန်ကိုယ်လက်ရှုပ်ရှားမှုသည် ကျန်းမာရေးကို ထူးကဲစွာ အကျိုးပြုနိုင်သည်။

- တစ်နေ့လျှင် မိနစ် ၃၀ မှ တစ်နာရီအထိ နေ့တိုင်းနီးပါး လမ်းလျှောက်ပါ။
- စက်ဘီးစီးပါ။ ရေကူးပါ။
- ကိုယ်အလေးချိန် ပုံမှန်ဖြစ်အောင် ထိန်းသိမ်းပါ။

